

လုပ်ရတ် နှ၊ <lout yat> 炼金术, 炼丹术
 လုပ်ရတ်လုပ် က၊ <lout yat lout> 炼金, 炼丹
 လုပ်ရပ် နှ၊ <lout yat> ①工作, 行径 ② = လုပ်ရတ်
 လုပ်ရပ်ကေ နှ၊ <lout yat k-wei> 炼金者; 炼丹术士
 လုပ်လိလုပ်လဲ က၊ <lout li lout le'> 柔和地, 娇媚地
 လုပ်လက်ကျေး နှ၊ <lout lu kan gywei> (古)雇工
 လုပ်လဲလဲ က၊ <lout le' le'> = လုပ်လိလုပ်လဲ
 လုပ်လဲလုပ်လဲ က၊ <lout le' lout li> = လုပ်လိလုပ်လဲ
 လုပ်လုပ်စားစား က၊ <lout lout sa: za:> 做一天吃一天;
 ~ နေသည်။ 干一天活儿吃一天。
 လုပ်လုပ်လဲလဲ က၊ <lout lout le' le'> = လုပ်လိလုပ်လဲ
 လုပ်သား နှ၊ <lout tha:> 劳动者; ~ ထူ 劳动群众
 လုပ်သားပျား နှ၊ <lout tha: pya:> 工蜂
 လုပ်သားပြည်သူ နှ၊ <lout tha: pyi dhu> 劳动人民
 လုပ်သီးဆောင်တာ နှ၊ <lout thi: hsaun ta> 事情, 工作
 လုပ်သေနတ် နှ၊ <lout th- nat> 土枪
 လုပ်သံလိုက် နှ၊ <lout than lait> 人造磁体, 人造磁铁
 လုပ်သက် နှ၊ <lout thet> 工龄
 လုပ်သက်ခွင့် နှ၊ <lout thet khwin'> 缅甸公职人员每年能
 享受的假期(按工龄比例, 一年最多不得超过四个月)
 လုပ်သက်ဆု နှ၊ <lout thet hsu'> 年终或退职退休奖金
 လုပ်ဟန် နှ၊ <lout han> 作风; ~ ပြုပြင်ရေး 整风
 လုပ်အား နှ၊ <lout a:> 劳动力; ~ တန်ဖိုး 劳动价值 / ~
 လဲလှယ်ရေးအဖွဲ့ 变工队
 လုပ်အားပေး I က၊ <lout a: pei:> 义务劳动 II နှ၊ <lout
 a: bei:> 义务劳动者
 လာဘ် နှ၊ <lat> ①获得的物质利益 ②酬金(如看相算命
 费等) ③贿赂; ~ စားသည်။ 受贿。 / ~ ထိုးသည်။ 行
 贿。
 လာဘ်ကောင်း နှ၊ <lat kaun:> 逢发财良机; 交好运, 交鸿
 运
 လာဘ်ကြီး နှ၊ <lat kyi:> 运气好, 命运好
 လာဘ်ခေါ် က၊ <lat khaw> ①寻求好运气; ဈေးသည်များသည်
 ချိန်ခွင်ပေါင်ပွန်းထိုးခြင်းဖြင့် ~ သည်။ 摊贩在秤架上插花希
 望交好运。 ②(通过暗示)索贿; ကျေးဇူးမမေ့နှင့်ဟု ~ လေ
 ၏။ 他为了索贿就说:“别忘了我给你的好处”。
 လာဘ်စား က၊ <lat sa:> 受贿
 လာဘ်တိုက် နှ၊ <lat tait> 交好运, 走运, 恰逢发财良机;
 ဒါတွေရရှိလိုက်တာဟာကျနေတဲ့အတွက် ~ တာပဲ။ 能得到这些
 东西, 对我来说真是交了好运。
 လာဘ်တောင်း က၊ <lat taun:> 索贿
 လာဘ်တိတ် နှ၊ <lat teit> 倒霉
 လာဘ်ထိုး က၊ <lat hto:> 行贿
 လာဘ်ပူဇော်သကာ နှ၊ <lat pu zaw th-ka> 礼品, 赠品

လာဘ်ပေး က၊ <lat pei:> 行贿
 လာဘ်ပေးလာဘ်ယူ နှ၊ <lat pei: lat yu> 行贿受贿
 လာဘ်ပိတ် I နှ၊ <lat peit> = လာဘ်တိတ် II က၊ <lat peit>
 倒运
 လာဘ်ပုပ် နှ၊ <lat pout> 晦气, 倒霉
 လာဘ်မိုးစေ့ က၊ <lat mo: swei> 大量受益, 收到好多礼
 物
 လာဘ်မြင် နှ၊ <lat myin> 有眼光, 会看势头; စီးပွားရေးတွင်
 အလွန် ~ သည်။ 在经济方面会看势头。
 လာဘ်ယူ က၊ <lat yu> 受贿
 လာဘ်ရှင် နှ၊ <lat shwin> 收入甚多; 礼物多
 လာဘ်လဘ နှ၊ <lat la' ba'> = လာဘ်
 လာဘ်သပ်ပကာ နှ၊ <lat that p-ka> 礼物, 赠品
 လမ္မာရီငါး နှ၊ <lan p-ri nga:> [英· 缅 lamprey + ငါး] 七腮
 鳊, 八目鳊 (lamprey)
 လမ္မာရာစည် နှ၊ <lan b-ra si> = ထက်စည်
 လမ်း နှ၊ <lan:> ①路, 道, 街; ~ သုံးခွ 三岔路 ②路线,
 路途; ကုန်း ~ 陆路 / ခေ ~ 水路 / လေ ~ 航线 ③
 (星球的)轨道; ဂြိုဟ်သွား ~ 星体运行轨道 ④方法, 途
 径; နည်းမှန် ~ မှန် 正确的(方法)途径
 လမ်းကူး နှ၊ <lan: gu:> 两条路的交接处, 路口, 交叉路口
 လမ်းကူးကြက် နှ၊ <lan: gu: kywet> 过街老鼠
 လမ်းကျ နှ၊ <lan: kya'> ①通火车、汽车的; 路过的; ကျန်
 တော်သည်မီးရထား ~ သောအရပ်တွင်နေသည်။ 我住在铁路经
 过的地区。 / ~ သည်နှင့်ခဏဝင်ဦးမည်။ 路过顺便进去待一
 会儿。 ②在路上的; ~ နေသောသစ်ပင်များကိုပြောင်းရွှေ့စိုက်
 ရသည်။ 必须把挡在路上的树木移栽到别处。 ③合理, 有
 道理; ~ သောကော: 合情理的话 / သူပြောတာ ~ သည်။
 他说的有道理。
 လမ်းကျဉ်းလမ်းသေး နှ၊ <lan: gyin: lan: dhei:> 胡同, 小巷,
 小路
 လမ်းကြား နှ၊ <lan: gya:> 胡同, 巷, 小路
 လမ်းကြုံ က၊ <lan: kyon> 顺路; ~ တဲ့အခါဝင်ခဲ့ပါ။ 顺路的话
 请到我家来。
 လမ်းကြောင်း နှ၊ <lan: gyaun:> ①路, 道路, 轨道, 弹道;
 မော်တော်ကား ~ 汽车路, 公路 ②(手上的)纹路 ③通
 向……的道路; ဤလုပ်ငန်းမှာကြီးပွားရာ ~ ဖြစ်သည်။ 这是
 通向发财致富的道路。
 လမ်းကြောင်းပေး က၊ <lan: kyaun: pei:> 指引, 引导, 启发
 လမ်းကြောင်းပေါက် က၊ <lan: gyaun: paut> ①通达 ②有联
 系
 လမ်းကြောင်းပြ က၊ <lan: gyaun: pya'> 指导, 引路
 လမ်းကြိတ်စက် နှ၊ <lan: gyeit set> 压路机
 လမ်းကွေ့ နှ၊ <lan: gwei'> 弯路, 拐弯处